

## အထူးကုန်စည်ခွန် ပေးဆောင်ရန် တာဝန်ရှိသည့်လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

### ရည်ရွယ်ချက်

❖ အခွန်ထမ်းပြည်သူများအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အထူးကုန်စည်ခွန် ထမ်းဆောင်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ရှင်းလင်းစွာသိရှိနိုင်စေရန် ရည်ရွယ်ပါသည်။

### အထူးကုန်စည်ခွန် ကျသင့်စေခြင်း

❖ အောက်ဖော်ပြပါ ဆောင်ရွက်မှုများသည် အထူးကုန်စည်ခွန် ကျသင့်ပါသည်-

- အထူးကုန်စည်ကို ပြည်တွင်းသို့ တင်သွင်းခြင်း၊
- အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊
- အထူးကုန်စည်ကို ပြည်ပသို့ တင်ပို့ခြင်း။

### လုပ်ငန်းအမျိုးအစားအလိုက် အထူးကုန်စည်ခွန် ပေးဆောင်ရန် တာဝန်ရှိသူများ

❖ အောက်ဖော်ပြပါ လုပ်ငန်းအမျိုးအစားတစ်ခုခုကို ဆောင်ရွက်ပါက အထူးကုန်စည်ခွန် ပေးဆောင်ရန် တာဝန်ရှိပါသည်-

- ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်ပါက တင်သွင်းသူက ပေးဆောင်ရမည်ဖြစ်ပါသည်။
- ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက ထုတ်လုပ်သူက ပေးဆောင်ရမည်ဖြစ်ပါသည်။
- ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပါက တင်ပို့သူက ပေးဆောင်ရမည်ဖြစ်ပါသည်။
- အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ထားရှိခြင်းဖြစ်ပါက လက်ဝယ်ထားရှိသူက ပေးဆောင်ရမည်ဖြစ်ပါသည်။

### အခွန်ကျသင့်သည့် အထူးကုန်စည်အမျိုးအစားများနှင့် ကျသင့်သည့်အခွန်နှုန်းများ

❖ ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပြဋ္ဌာန်းချက်အရ ထုတ်လုပ်သူနှင့် တင်သွင်းသူများ အတွက် အခွန်ကျသင့်သည့် အထူးကုန်စည်အမျိုးအစားများနှင့် ကျသင့်သည့်အခွန်နှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

| စဉ် | အထူးကုန်စည်အမျိုးအစား   | တန်ဖိုးအဆင့်                                                           | အခွန်နှုန်း          |
|-----|-------------------------|------------------------------------------------------------------------|----------------------|
| ၁   | (က) စီးကရက်အမျိုးမျိုး။ | အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၈၀၀ ကျပ် အထိ အဆင့်ဖြစ်လျှင်             | တစ်လိပ်လျှင် ၁၃ ကျပ် |
|     | (ခ) စီးကရက်အမျိုးမျိုး။ | အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၈၀၁ ကျပ်မှ ကျပ် ၁၁၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လိပ်လျှင် ၂၆ ကျပ် |
|     | (ဂ) စီးကရက်အမျိုးမျိုး။ | အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၁၁၀၁ ကျပ်နှင့်အထက် အဆင့်ဖြစ်လျှင်       | တစ်လိပ်လျှင် ၂၉ ကျပ် |

|   |                               |                                                              |                        |
|---|-------------------------------|--------------------------------------------------------------|------------------------|
| ၂ | ဆေးရွက်ကြီး။                  |                                                              | ၆၀ ရာခိုင်နှုန်း       |
| ၃ | ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး။ |                                                              | ၆၀ ရာခိုင်နှုန်း       |
| ၄ | ဆေးပေါ့လိပ်။                  |                                                              | တစ်လိပ်လျှင်<br>၁ ကျပ် |
| ၅ | ဆေးပြင်းလိပ်။                 |                                                              | ၈၀ ရာခိုင်နှုန်း       |
| ၆ | ဆေးတံသောက်ဆေးများ။            |                                                              | ၈၀ ရာခိုင်နှုန်း       |
| ၇ | ကွမ်းစားဆေးအမျိုးမျိုး။       |                                                              | ၈၀ ရာခိုင်နှုန်း       |
| ၈ | (က) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၄၀၀ ကျပ်မှ ကျပ်<br>၂၀၀၀ အထိ အဆင့်ဖြစ်လျှင်    | တစ်လီတာ<br>၂၃၇ ကျပ်    |
|   | (ခ) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၂၀၀၁ ကျပ်မှ ကျပ်<br>၃၆၀၀ အထိ အဆင့်ဖြစ်လျှင်   | တစ်လီတာ<br>၆၂၄ ကျပ်    |
|   | (ဂ) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၃၆၀၁ ကျပ်မှ ကျပ်<br>၅၄၀၀ အထိ အဆင့်ဖြစ်လျှင်   | တစ်လီတာ<br>၁၀၆၅ ကျပ်   |
|   | (ဃ) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၅၄၀၁ ကျပ်မှ ကျပ်<br>၇၂၀၀ အထိ အဆင့်ဖြစ်လျှင်   | တစ်လီတာ<br>၁၄၉၆ ကျပ်   |
|   | (င) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၇၂၀၁ ကျပ်မှ ကျပ်<br>၉၀၀၀ အထိ အဆင့်ဖြစ်လျှင်   | တစ်လီတာ<br>၁၉၄၄ ကျပ်   |
|   | (စ) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၉၀၀၁ ကျပ်မှ ကျပ်<br>၁၀၈၀၀ အထိ အဆင့်ဖြစ်လျှင်  | တစ်လီတာ<br>၂၃၉၃ ကျပ်   |
|   | (ဆ) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၁၀၈၀၁ ကျပ်မှ ကျပ်<br>၁၂၆၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ<br>၂၈၄၁ ကျပ်   |
|   | (ဇ) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၁၂၆၀၁ ကျပ်မှ ကျပ်<br>၁၄၄၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ<br>၃၂၉၀ ကျပ်   |
|   | (ဈ) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၁၄၄၀၁ ကျပ်မှ ကျပ်<br>၁၆၂၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ<br>၃၇၃၉ ကျပ်   |
|   | (ည) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၁၆၂၀၁ ကျပ်မှ ကျပ်<br>၁၈၀၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ<br>၄၁၈၈ ကျပ်   |
|   | (ဋ) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၁၈၀၀၁ ကျပ်မှ ကျပ်<br>၂၀၀၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ<br>၄၆၃၇ ကျပ်   |
|   | (ဌ) အရက်အမျိုးမျိုး။          | တစ်လီတာတန်ဖိုး ၂၀၀၀၁ ကျပ်မှ ကျပ်<br>၂၂၀၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ<br>၅၂၇၂ ကျပ်   |

|    |                       |                                                           |                                   |
|----|-----------------------|-----------------------------------------------------------|-----------------------------------|
|    | (၃) အရက်အမျိုးမျိုး။  | တစ်လီတာတန်ဖိုး ၂၂၀၀၁ ကျပ်မှ ကျပ် ၂၄၀၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ ၅၇၄၅ ကျပ်                 |
|    | (ဃ) အရက်အမျိုးမျိုး။  | တစ်လီတာတန်ဖိုး ၂၄၀၀၁ ကျပ်နှင့် အထက် အဆင့်ဖြစ်လျှင်        | တစ်လီတာ တန်ဖိုး၏ ၆၀ ရာခိုင်နှုန်း |
| ၉  | ဘီယာအမျိုးမျိုး။      |                                                           | ၆၀ ရာခိုင်နှုန်း                  |
| ၁၀ | (က) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၁ ကျပ်မှ ကျပ် ၁၄၀၀ အထိ အဆင့်ဖြစ်လျှင်      | တစ်လီတာ ၁၇၆ ကျပ်                  |
|    | (ခ) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၁၄၀၁ ကျပ်မှ ကျပ် ၂၆၀၀ အထိ အဆင့်ဖြစ်လျှင်   | တစ်လီတာ ၄၄၀ ကျပ်                  |
|    | (ဂ) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၂၆၀၁ ကျပ်မှ ကျပ် ၄၁၀၀ အထိ အဆင့်ဖြစ်လျှင်   | တစ်လီတာ ၇၃၇ ကျပ်                  |
|    | (ဃ) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၄၁၀၁ ကျပ်မှ ကျပ် ၅၆၀၀အထိ အဆင့်ဖြစ်လျှင်    | တစ်လီတာ ၁၀၆၇ ကျပ်                 |
|    | (င) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၅၆၀၁ ကျပ်မှ ကျပ် ၇၁၀၀ အထိ အဆင့်ဖြစ်လျှင်   | တစ်လီတာ ၁၃၉၇ ကျပ်                 |
|    | (စ) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၇၁၀၁ ကျပ်မှ ကျပ် ၈၆၀၀ အထိ အဆင့်ဖြစ်လျှင်   | တစ်လီတာ ၁၇၂၇ ကျပ်                 |
|    | (ဆ) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၈၆၀၁ ကျပ်မှ ကျပ် ၁၀၁၀၀ အထိ အဆင့်ဖြစ်လျှင်  | တစ်လီတာ ၂၀၅၇ ကျပ်                 |
|    | (ဇ) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၁၀၁၀၁ ကျပ်မှ ကျပ် ၁၁၆၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ ၂၃၈၇ ကျပ်                 |
|    | (ဈ) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၁၁၆၀၁ ကျပ်မှ ကျပ် ၁၃၁၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ ၂၇၁၇ ကျပ်                 |
|    | (ည) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၁၃၁၀၁ ကျပ်မှ ကျပ် ၁၆၁၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ ၃၂၁၂ ကျပ်                 |
|    | (ဋ) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၁၆၁၀၁ ကျပ်မှ ကျပ် ၁၉၁၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ ၃၈၇၂ ကျပ်                 |
|    | (ဌ) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၁၉၁၀၁ ကျပ်မှ ကျပ် ၂၂၁၀၀ အထိ အဆင့်ဖြစ်လျှင် | တစ်လီတာ ၄၅၃၂ ကျပ်                 |
|    | (ဍ) ဝိုင်အမျိုးမျိုး။ | တစ်လီတာတန်ဖိုး ၂၂၁၀၁ ကျပ်နှင့် အထက် အဆင့်ဖြစ်လျှင်        | တစ်လီတာ တန်ဖိုး၏ ၅၀               |

|    |                                                                                                                                                                                                                    |                                                                        |                                                          |
|----|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------------------------------------------------|----------------------------------------------------------|
|    |                                                                                                                                                                                                                    |                                                                        | ရာခိုင်နှုန်း                                            |
| ၁၁ | သစ်လုံး၊ သစ်ခွဲသားများ။                                                                                                                                                                                            |                                                                        | ၅ ရာခိုင်နှုန်း                                          |
| ၁၂ | (က) Double Cab 4 Door Pickup ကားများအပါအဝင် Pickup ကားများ နှင့် ဘက်ထရီလျှပ်စစ်ကား [Battery Electric Vehicle (BEV)] များမှအပ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။ | ၁၅၀၀ CC မှ ၂၀၀၀ CC အထိ<br>၂၀၀၀ CC မှ ၄၀၀၀ CC အထိ<br>၄၀၀၀ CC နှင့် အထက် | ၁၀ ရာခိုင်နှုန်း<br>၃၀ ရာခိုင်နှုန်း<br>၅၀ ရာခိုင်နှုန်း |
| ၁၃ | ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေ ယာဉ်ဆီ။                                                                                                                                                                            |                                                                        | ၅ ရာခိုင်နှုန်း                                          |
| ၁၄ | သဘာဝဓာတ်ငွေ့။                                                                                                                                                                                                      |                                                                        | ၈ ရာခိုင်နှုန်း                                          |

❖ အောက်ပါအထူးကုန်စည်များကို ပြည်ပသို့ တင်ပို့ရောင်းချသူသည် ယင်းရောင်းရငွေအပေါ် ယှဉ်တွဲ ဖော်ပြပါ အခွန်နှုန်းများအတိုင်း အထူးကုန်စည်ခွန် ကျသင့်မည်ဖြစ်ပါသည်။ ဖော်ပြပါ အထူးကုန်စည်များမှ တစ်ပါး ကျန်အထူးကုန်စည်များကို ပြည်ပသို့တင်ပို့ခြင်းအတွက် အထူးကုန်စည်ခွန် ကျသင့်မည်မဟုတ်ပါ။ အခွန်ကျသင့်သည့် အထူးကုန်စည်ကို ပြည်ပသို့တင်ပို့ရောင်းချခြင်းအတွက် ကျသင့်အထူးကုန်စည်ခွန်မှ ကုန်စည်ကိုဝယ်ယူစဉ်၊ တင်သွင်းစဉ်၊ ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် အထူးကုန်စည်ခွန်ကို သတ်မှတ်ချက် များနှင့်အညီ ခုနှိမ်ရမည်ဖြစ်ပါသည်-

| စဉ် | ကုန်စည်အမျိုးအစား       | အခွန်နှုန်း      |
|-----|-------------------------|------------------|
| ၁   | သစ်လုံး၊ သစ်ခွဲသားများ။ | ၁၀ ရာခိုင်နှုန်း |

**အထူးကုန်စည်ခွန် မှတ်ပုံတင်ခြင်း**

❖ အထူးကုန်စည် တင်သွင်းသူ၊ ထုတ်လုပ်သူ၊ တင်ပို့သူများသည် လုပ်ငန်းမှတ်ပုံတင်ခြင်း သို့မဟုတ် သက်တမ်းတိုးလျှောက်ထားခြင်းကို ဆောင်ရွက်ရာတွင် သတ်မှတ်ပုံစံ ပတခ(အထခ) -၀၁-၀၁ ပုံစံဖြင့် အောက်ဖော်ပြပါ ကာလအတွင်းတွင် လျှောက်လွှာတင်သွင်းရမည်ဖြစ်ပါသည်-

- ဘဏ္ဍာရေးနှစ်အလိုက် သက်တမ်းတိုးခြင်းဖြစ်ပါက ယင်းဘဏ္ဍာနှစ်မစတင်မီ သုံးလ၊
- အခြားသောကိစ္စရပ်များအတွက် လုပ်ငန်းစတင်သည့်နေ့မတိုင်မီ သုံးလ။

❖ အထူးကုန်စည် ထုတ်လုပ်ခြင်းအတွက် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်အနေဖြင့် ပြည်တွင်းသို့ ကုန်စည်တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းများ ပူးတွဲလုပ်ကိုင်ပါက အထူးကုန်စည်ခွန် လုပ်ငန်းရှင် အဖြစ် မှတ်ပုံတင်အမှတ်အသစ်တစ်ခု ထပ်မံလျှောက်ထားရန် မလိုအပ်ပါ။

**အထူးကုန်စည်ခွန် မှတ်ပုံတင်ရာတွင် တင်ပြရန် လိုအပ်သည့် အထောက်အထားများ**

❖ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းအတွက် လုပ်ငန်းမှတ်ပုံ တင်ရန် သို့မဟုတ် သက်တမ်းတိုးရန်အတွက် လျှောက်လွှာ ပတခ(အထခ) -၀၁-၀၁ ပုံစံနှင့်အတူ အောက်ပါ အချက်အလက်များကို ပူးတွဲတင်ပြရမည်ဖြစ်ပါသည်-

- ခွင့်ပြုချက်လျှောက်ထားသည့် အထူးကုန်စည်ထုတ်လုပ်မည့် လုပ်ငန်းဥပစာနေရာ သို့မဟုတ် လိပ်စာအပြည့်အစုံ၊
- အထူးကုန်စည်များကို ထုတ်လုပ်သူ သို့မဟုတ် အထူးကုန်စည်များကို ထုတ်လုပ်သည့်နေရာရှိ တာဝန်ရှိပုဂ္ဂိုလ်၊
- အထူးကုန်စည်များကို ထုတ်လုပ်သည့်နေရာရှိ ဝန်ထမ်းအရေအတွက်၊
- ထုတ်လုပ်မည့် အထူးကုန်စည်အမျိုးအစား၊
- မှတ်ပုံတင်ထားသော ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ခွင့်ပြုချက်လျှောက်ထားသော လုပ်ငန်းဥပစာ တစ်ခုစီ၌ ထုတ်လုပ်မည့် အထူးကုန်စည်အမျိုးအစားတစ်ခုချင်းစီ၏ ပမာဏနှင့်တန်ဖိုး၊
- ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်လျှောက်ထားသည့် အဆောက်အဦ၊ မြေအကျယ် အဝန်းနှင့် နယ်နိမိတ်၊
- အဆောက်အဦအတွင်းပိုင်းပုံစံ၊
- ခြံစည်းရိုးနှင့် အကာအရံအမျိုးအစား၊
- သီးခြားသတ်မှတ်ထားသောနေရာများဖြစ်ပါက-
  - ★ လုပ်ငန်းဥပစာအတွင်း ထုတ်လုပ်မှုတွင် အသုံးပြုမည့်ကုန်ကြမ်း သို့မဟုတ် အခြား ကုန်စည်များ၊ ကုန်ချောများနှင့် စွန့်ပစ်ပစ္စည်းများ ထားရှိရန်နေရာ၊
  - ★ အထူးကုန်စည်ထုတ်လုပ်ရန်အတွက်သာ အသုံးပြုမည့်နေရာများ။

#### အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း

❖ အောက်ပါအထူးကုန်စည်များကို အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရမည့် အထူးကုန်စည်များအဖြစ် ထုတ်ပြန်သတ်မှတ်ထားပါသည်-

- စီးကရက်အမျိုးမျိုး၊
- ဆေးပေါ့လိပ်အမျိုးမျိုး၊
- ဆေးပြင်းလိပ်အမျိုးမျိုး၊
- အရက်အမျိုးမျိုး၊
- ဝိုင်အမျိုးမျိုး။

❖ လုပ်ငန်းမှတ်ပုံတင်ရရှိသူသည် အခွန်အမှတ်တံဆိပ်များကို ကပ်နှိပ်ရာတွင် အောက်ဖော်ပြပါ ကာလ များမတိုင်မီ ကပ်နှိပ်ရမည်ဖြစ်ပါသည်-

- လုပ်ငန်းဥပစာမှ အထူးကုန်စည်များကို ရွှေ့ပြောင်းခြင်း၊
- တင်သွင်းလာသော ကုန်စည်များကို အကောက်ခွန်သိုလှောင်ရုံမှ ရွှေ့ယူခြင်း၊ ထုတ်ယူခြင်း၊ ရွှေ့ပြောင်းခြင်း၊
- လုပ်ငန်းဥပစာတွင် သိုလှောင်ထားသည့် အထူးကုန်စည်များကို လုပ်ငန်းမှတ်ပုံတင်ထားသော ထုတ်လုပ်သူက ရောင်းချခြင်း၊
- အခွန်ကျသင့်သော ပို့ကုန်များကို ပြည်ပသို့တင်ပို့ခြင်း။

❖ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်နှင့်စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်ကို မှန်ကန်စွာကပ်နှိပ်ထားခြင်း သို့မဟုတ် လွှဲမှားစွာအသုံးပြုထားခြင်းဖြစ်ပါက အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် ပျက်ကွက်သည်ဟု မှတ်ယူမည်ဖြစ်ပါသည်။

### ကြေညာလွှာတင်သွင်းခြင်း

❖ အခွန်ကျသင့်သော အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်သူ သို့မဟုတ် ပြည်ပသို့ တင်ပို့သူသည် ကျသင့်သောအခွန်ကို ပေးဆောင်ရမည့်အပြင် အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းအတွက် သုံးလပတ်ကြေညာလွှာ ပတခ(အထခ)-၀၃-၀၁ ပုံစံကို သက်ဆိုင်ရာ သုံးလပတ်ကုန်ဆုံးပြီး ၁၀ ရက်အတွင်း မြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်ဖြစ်ပါသည်။

❖ အခွန်ကျသင့်သော အထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းသူသည် အကောက်ခွန်ဦးစီးဌာနမှ ထုတ် ယူခြင်းမပြုမီ ပြည်တွင်းသို့တင်သွင်းသည့် အထူးကုန်စည်စာရင်းကို ပတခ(အထခ) -၀၃-၀၆ ပုံစံဖြင့် အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်ဖြစ်ပါသည်။

### အထူးကုန်စည်ခွန် တွက်ချက်ခြင်း

❖ ကျသင့်အထူးကုန်စည်ခွန်ကို တွက်ချက်ရာတွင် အောက်ပါတန်ဖိုးများအပေါ် အခြေပြုတွက်ချက် ရမည် ဖြစ်ပါသည်-

- ပြည်တွင်းသို့ တင်သွင်းသည့် အထူးကုန်စည်ဖြစ်ပါက ကုန်းပေါ်ရောက်တန်ဖိုး၊
- ပြည်တွင်း၌ ထုတ်လုပ်သည့် အထူးကုန်စည်များအတွက်-
  - ★ ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်သည့် အထူးကုန်စည်ဖြစ်ပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွက် ညွှန်ကြား ရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီတို့က အတည်ပြု သတ်မှတ်ပေးသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ရောင်းဈေးတန်ဖိုး၊
  - ★ ကျန်အထူးကုန်စည်ဖြစ်ပါက ထုတ်လုပ်သူက တင်ပြသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ရောင်းဈေးတန်ဖိုးနှင့် ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးက သတ်မှတ်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ရောင်းဈေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ် အနက် များရာတန်ဖိုး၊
  - ★ ပြည်ပသို့တင်ပို့သည့် အထူးကုန်စည်ဖြစ်ပါက ပြည်ပသို့ သယ်ယူပို့ဆောင်ပေးမည့် ယာဉ်ပေါ်အရောက်တန်ဖိုး၊
  - ★ ကုန်စည်ပိုင်ရှင်ထံတွင် စိစစ်တွေ့ရှိသည့် အခွန်မပေးဆောင်ရသေးသော အထူးကုန်စည် ဖြစ်ပါက စိစစ်တွေ့ရှိသည့်အချိန်၌ ရောင်းချနေသည့်တန်ဖိုး သို့မဟုတ် ဈေးကွက် ပေါက်ဈေး၊
  - ★ အထက်အပိုဒ်ပါ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ခက်ခဲသည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တွက်ချက်ရရှိသည့်တန်ဖိုး။

### အထူးကုန်စည်ခွန် ပေးဆောင်ခြင်း

- ❖ ကျသင့်အထူးကုန်စည်ခွန်ကို အောက်ပါအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်-
  - ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်ပါက အထူးကုန်စည်ကို ရွေးယူခြင်းမပြုမီ၊
  - ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက ရောင်းချသည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း၊
  - ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်များဖြစ်ပါက အထူးကုန်စည် ထုတ်လုပ်သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း၊
  - ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက အထူးကုန်စည်ကို တင်ပို့သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း၊
  - အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ကုန်စည်ပိုင်ရှင်ထံတွင် စိစစ်တွေ့ရှိရခြင်း ဖြစ်ပါက စိစစ်တွေ့ရှိသည့်နေ့မှ ၇ ရက်အတွင်း။

### အထူးကုန်စည်ခွန် ခုနှိမ်ခြင်း

- ❖ အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသူသည် မိမိထုတ်လုပ်သည့် အထူးကုန်စည် ရောင်းချမှုအပေါ် ကျသင့်သည့်အထူးကုန်စည်ခွန်မှ ယင်းအထူးကုန်စည် ထုတ်လုပ်မှုလုပ်ငန်းအလို့ငှာ ပေးဆောင်ခဲ့ရသည့် အောက်ဖော်ပြပါ အထူးကုန်စည်ခွန်များကို ခုနှိမ်နိုင်သည်-
  - ပြည်တွင်းသို့ ကိုယ်တိုင်ဝယ်ယူတင်သွင်းသော အထူးကုန်စည်များ၏ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်၊
  - ပြည်တွင်း၌ အထူးကုန်စည်ထုတ်လုပ်သူထံမှ တိုက်ရိုက်ဝယ်ယူသော အထူးကုန်စည်များအတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်။
- ❖ အထူးကုန်စည်ကို ပြည်ပသို့တင်ပို့ရောင်းချသူသည် ပြည်ပသို့တင်ပို့ရောင်းချမှုအပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်မှ ယင်းအထူးကုန်စည်ကို ပြည်ပသို့ တင်ပို့ရောင်းချမှုလုပ်ငန်းအလို့ငှာ ပေးဆောင်ခဲ့ရသည့် အောက်ဖော်ပြပါ အထူးကုန်စည်ခွန်များကို ခုနှိမ်နိုင်ပါသည်-
  - ပြည်တွင်းသို့ ကိုယ်တိုင်ဝယ်ယူတင်သွင်းသော အထူးကုန်စည်များ၏ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်၊
  - ပြည်တွင်း၌ အထူးကုန်စည်ထုတ်လုပ်သူထံမှ တိုက်ရိုက်ဝယ်ယူသော အထူးကုန်စည်အတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်။

### အထူးကုန်စည်ခွန် ခုနှိမ်ပေးသွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များ

- ❖ အခွန်ခုနှိမ်ပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်-
  - အထူးကုန်စည်ခွန် ခုနှိမ်ပေးသွင်းခွင့်ရှိသူများဖြစ်ကြသော အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသူနှင့် ပြည်ပသို့ တင်ပို့ရောင်းချသူတို့သည် အထူးကုန်စည်ခွန်ဆိုင်ရာ လုပ်ငန်းမှတ်ပုံတင်ပြီးသူများ ဖြစ်ရမည်၊
  - အခွန်ခုနှိမ်ပေးသွင်းသူသည် သက်ဆိုင်ရာလများအတွက် ကျသင့်အခွန်မှ အခွန်ခုနှိမ်ခွင့်များ ခုနှိမ်ပြီး ကျန်ငွေကို ပေးသွင်းခြင်းဖြစ်ပါက သုံးလပတ်အလိုက် ကြေညာလွှာတင်သွင်းရာတွင်

ခုနှစ်ထားသည့် သတ်မှတ်ပုံစံ ပတခ(အထခ) -၀၅-၀၃ ကို ပူးတွဲ၍ မြို့နယ်အခွန်ဦးစီးဌာနမှူးထံ တင်သွင်းရမည်။

**အထူးကုန်စည်ခွန် ခုနှစ်ပေးသွင်းခြင်းဆိုင်ရာ သတ်မှတ်ပုံစံများ**

❖ ပြည်တွင်း၌ အထူးကုန်စည်ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် ပြည်ပသို့ တင်ပို့ရောင်းချမှုလုပ်ငန်း လုပ်ကိုင်ရန်-

- အထူးကုန်စည်ကို ပြည်တွင်းသို့ ဝယ်ယူတင်သွင်းခြင်းဖြစ်ပါက တင်သွင်းသည့် အထူးကုန်စည် နှင့်စပ်လျဉ်းသည့် အချက်အလက်များကို တင်သွင်းသူသည် သတ်မှတ်ပုံစံ ပတခ (အထခ) - ၀၅-၀၂ ဖြင့် သက်သေခံလက်မှတ် နှစ်စောင်ပြုစု၍ မူရင်းခွဲကို မိမိနှင့်သက်ဆိုင်သည့် မြို့နယ် အခွန်ဦးစီးဌာနမှူးထံပေးပို့ပြီး မူရင်းကို လက်ခံအဖြစ် သိမ်းဆည်းထားရမည်။
- အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသူထံမှ တိုက်ရိုက်ဝယ်ယူခြင်းဖြစ်ပါက အထူးကုန်စည်ကိုထုတ်လုပ်ရောင်းချသူသည် သတ်မှတ်ပုံစံ ပတခ (အထခ) -၀၅-၀၁ ဖြင့် သက်သေခံ လက်မှတ်သုံးစောင်ပြုစု၍ မူရင်းကို ဝယ်ယူသူသို့လည်းကောင်း၊ မူရင်းခွဲတစ်စောင်ကို ဝယ်ယူ သူနှင့် သက်ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးထံလည်းကောင်း ပေးပို့၍ ကျန်မူရင်းခွဲ တစ်စောင်ကို လက်ခံအဖြစ် သိမ်းဆည်းထားရမည်။
- ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် သို့မဟုတ် ပြည်ပသို့တင်ပို့ရောင်းချသည့် အထူးကုန်စည် များအတွက်သာ အခွန်ခုနှစ်ပေးသွင်းရန်ဖြစ်၍ ရောင်းချခြင်းမပြုရသေးသည့် အထူးကုန်စည် ကုန်လက်ကျန်များအတွက် ရောင်းချသည့်အချိန်တွင် အခွန်ခုနှစ်ပေးသွင်းနိုင်ရေးအတွက် သတ်မှတ်ပုံစံ ပတခ(အထခ) -၀၅-၀၃ ဖြင့် ဖြည့်စွက်၍ ဆက်လက် သယ်ဆောင်ခွင့်ပြုပါမည်။

**အထူးကုန်စည်ခွန် ခုနှစ်ခွင့်မပြုသည့်ကိစ္စရပ်များ**

- ❖ ဆောင်ရွက်သည့်လုပ်ငန်း၏ ပုံသေပိုင်ပစ္စည်း သို့မဟုတ် မတည်အပိုင်ပစ္စည်းများအတွက် ပေးဆောင် ခဲ့ရသည့် အထူးကုန်စည်ခွန်ကို ခုနှစ်ခွင့်မပြုပါ။
- ❖ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချမှု သို့မဟုတ် ပြည်ပသို့တင်ပို့ရောင်းချမှုအတွက် ကျသင့်အထူးကုန်စည် ခွန်မှ ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်ကို ခုနှစ်ရာတွင် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်က ပိုသည့်ကိစ္စ၌ ခုနှစ်ရန်ပိုနေသည့် အထူးကုန်စည်ခွန်ကို လုပ်ငန်း၏အသုံးစရိတ်အဖြစ် ဝင်ငွေခွန်တွက်ချက် ရာတွင် ခွင့်ပြုနုတ်ပယ်ပေးမည်။
- ❖ ပျက်စီးဆုံးရှုံးသွားသည့် အထူးကုန်စည်များ၊ ရောင်းချခြင်းမပြုရသေးသည့် အထူးကုန်စည်များအတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်ကို ခုနှစ်ခွင့်မပြုပါ။
- ❖ လုပ်ငန်းမှတ်ပုံတင်ရရှိသူသည် အောက်ပါကိစ္စရပ်များတွင် အခွန်ခုနှစ်ခွင့်မရှိစေရ-
  - ပြည်တွင်းထုတ်လုပ်သူထံမှ တိုက်ရိုက်ဝယ်ယူသည့် သို့မဟုတ် ပြည်တွင်းသို့ ကိုယ်တိုင်တင် သွင်းထားသည့် အထူးကုန်စည်များအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားမှုမရှိခြင်း၊
  - ပြည်တွင်းထုတ်လုပ်ရောင်းချသူထံမှ တိုက်ရိုက်ဝယ်ယူသည့်ကိစ္စတွင် ကျသင့်အထူးကုန်စည်ခွန်ကို ထုတ်လုပ်ရောင်းချသူက ပေးဆောင်ထားမှုမရှိသည်ကို စိစစ်တွေ့ရှိရခြင်း။

## ပြန်အမ်းခြင်း

❖ အခွန်ထမ်း ပေးဆောင်ထားသည့် အခွန်ပမာဏသည် စည်းကြပ်သည့်ပမာဏ သို့မဟုတ် ပေးဆောင်ရန် တာဝန်ရှိသည့် ပမာဏထက်ကျော်လွန်နေလျှင် ယင်းပိုငွေကို တည်ဆဲဥပဒေနှင့်အညီ ပြန်အမ်းပေးမည်ဖြစ်ပြီး ယင်းသို့ပြန်အမ်းရာတွင်-

- အခွန်ထမ်း ပေးဆောင်ရမည့် စည်းကြပ်ပြီးသည့် အခွန်၊ အတိုး သို့မဟုတ် ဒဏ်ကြေးငွေများကို ဦးစွာခုနှိမ်ခြင်း၊
- ထို့အပြင် ကျန်ရှိသည့် ပြန်အမ်းငွေပမာဏမှ လာမည့် ၁၂ လ အတွင်း အခွန်ထမ်း ပေးဆောင် ရမည့် အခွန်တာဝန်ကို ကြိုတင်ခွန်ပမာဏအဖြစ် ဆက်လက်ခုနှိမ်ခြင်း၊
- ပြန်အမ်းရန်ရှိသည့် ပမာဏအားလုံးကို အခွန်ထမ်းမှ ပြန်အမ်းငွေ လျှောက်ထားနိုင်ခြင်း၊
- ပြန်အမ်းငွေ သို့မဟုတ် ခုနှိမ်ခွင့်ကို စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာအခွန်ကာလ ကုန်ဆုံးပြီး ခြောက်နှစ်အတွင်း အခွန်ထမ်းက လျှောက်ထားတောင်းခံခြင်း သို့မဟုတ် ယင်း ကာလအတွင်း ညွှန်ကြားရေးမှူးချုပ်က တွေ့ရှိဆောင်ရွက်ခြင်းဖြစ်မှသာ ခွင့်ပြုမည်ဖြစ် ပါသည်။

## အခြားသိသင့်သည့် အချက်များ

❖ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ယာယီတင်သွင်းခြင်း (Temporary Admission) သို့မဟုတ် ပြန်လျော့အကောက်ခွန် (Drawback) စနစ်ဖြင့် တင်သွင်းလာသော ကုန်စည်များကို သတ်မှတ် ကာလအတွင်း ပြန်လည်တင်ပို့ခြင်းမပြုဘဲ ပြည်တွင်းသုံးစွဲခြင်းဖြစ်ပါက မူလကင်းလွတ်ခွင့်ပြုခဲ့သော အထူး ကုန်စည်ခွန်ကို ပြန်လည်ပေးဆောင်ရမည်ဖြစ်ပါသည်။

❖ အခွန်ကျသင့်သည့် အထူးကုန်စည်များအနက် သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများက ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်းအတွက် နှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ စုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိထက် မပိုလျှင် အထူးကုန်စည်ခွန် စည်းကြပ်ခြင်းမပြုပါ။

❖ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များ ရရှိပိုင်ဆိုင်ထားခြင်းအတွက် အောက်ဖော်ပြပါ ကောက်ခံရဒဏ်ကြေးငွေများ၏ ၂၀ ရာခိုင်နှုန်းကို သတင်းပေးတင်ပြသူအားလည်းကောင်း၊ ၃၀ ရာခိုင်နှုန်းကို ရှာဖွေဖမ်းဆီးသူအားလည်းကောင်း ဆုကြေးအဖြစ် ချီးမြှင့်မည်။ သတင်းပေးတင်ပြသူ မည်သူမည်ဝါဖြစ် ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ထုတ်ဖော်ခြင်းမပြုပါ-

- အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အခွန် မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ရရှိပိုင်ဆိုင်ထားသူနှင့် သတ်မှတ်အခွန် အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်သည့် အထူးကုန်စည်ထုတ်လုပ်သူတို့အပေါ် အထူး ကုန်စည်ခွန် ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မခွဲ (စ) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေများ၊
- ကျန်အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ရရှိပိုင်ဆိုင်ထားသူအပေါ် အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) အရ တပ်ရိုက် သည့် ဒဏ်ကြေးငွေ။

- ❖ အထူးကုန်စည်များကို ထုတ်လုပ်သူသည် နည်းဥပဒေများနှင့်အညီ သတ်မှတ်ထားသည့်အတိုင်း အထူးကုန်စည်များကို အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက ထုတ်ပေးသော ခွင့်ပြုချက် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိပါက လုပ်ငန်းဥပစာအတွင်းမှ ယင်းအထူးကုန်စည်များကို ရွှေ့ပြောင်းခြင်းမပြုရ။
- ❖ အသေးစိတ်သိရှိလိုပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး (ရန်ကုန်) အမှတ် (၁၂၈/၁၃၂)၊ ဒုတိယထပ်နှင့် တတိယထပ်၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ် ၀၁-၈၃၈၉၃၁၊ ၀၁-၈၃၈၉၃၂ သို့မဟုတ် အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ် ၄၆၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၂၊ ၀၆၇-၃၄၃၀၅၄၄ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း၊ ၂၂×၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ ဖုန်းနံပါတ် ၀၂-၄၀၃၀၁၉၂၊ ၀၂-၄၀၃၀၆၃၈၊ ၀၂-၄၀၃၀၆၃၉ သို့မဟုတ် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ရုံးချိန်းအတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော [www.ird.gov.mm](http://www.ird.gov.mm) သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ လက်ကမ်းစာစောင်နှင့် ပုံစံများကို download ရယူနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

